

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

အခွန်ထမ်းအမည်					
အခွန်ထမ်းမှတ်ပုံတင်အမှတ်					
ပြင်ဆင်စည်းကြပ်မှုပြုလုပ်မည့်ကြေညာလွှာနှင့် သက်ဆိုင်သောဘဏ္ဍာနှစ်					
ပြင်ဆင်စည်းကြပ်မှုပြုလုပ်သည့်ရက်စွဲ					
အပိုင်း (က) ပြင်ဆင်စည်းကြပ်မှုပြုလုပ်ရန် စာရင်းညှိနှိုင်းမည့်ပမာဏ					
စဉ်	အကြောင်းအရာ	ကြေညာလွှာအရ/ စည်းကြပ်မှုအရ ပမာဏ	ပြင်ဆင်စည်းကြပ်ခြင်း အရ ပမာဏ	စာရင်းညှိနှိုင်းမည့် ပမာဏ	မှတ်ချက်
၁					
၂					
၃					
၄					
၅					
	စုစုပေါင်းစာရင်းညှိနှိုင်းမည့်ပမာဏ				

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

သတိပြုရန်။

- စာရင်းညှိနှိုင်းချက်တစ်ခုချင်းစီအတွက် ရှင်းလင်းချက်များကို အပိုင်း(ခ) ဖြင့် ဖော်ပြထားပါသည်။
- ပြင်ဆင်စည်းကြပ်မှုအရ အခွန်ထမ်းမှ ထပ်မံပေးဆောင်ရမည့် အခွန်/ (အခွန်ထမ်းမှ ပိုမိုပေးဆောင်ထားသည့် အခွန်) တွက်ချက်မှုကို အပိုင်း(ဂ) ဖြင့် ဖော်ပြထားပါသည်။
- ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် တွက်ချက်မှု ၊ ရှင်းလင်းချက်များ အသိပေးလွှာကို လက်ခံရရှိသည့်နေ့ရက်ပြီးနောက်အလုပ်လုပ်ရက်(၃) ရက် အတွင်းပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။
- စာရင်းညှိနှိုင်းချက်များကို သဘောတူညီမှု မရှိပါက အပိုင်း(ခ) စာတိုင် (၄) တွင် မည်သည့်အတွက် သဘောတူညီမှု မရှိကြောင်းကို ရှင်းလင်းချက်ဖြင့် ဖော်ပြပေး၍ ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။
- အပိုင်း(ခ) စာတိုင်(၄) တွင် မည်သည့်အတွက် သဘောတူညီမှုမရှိကြောင်းကို ဖြည့်စွက်ထားခြင်း မရှိပါက အသိပေးလွှာကို နားလည်သဘောပေါက် လက်ခံသဘောတူညီသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။
- သတ်မှတ်ထားသည့်နေ့ရက်အတွင်း ဤအသိပေးလွှာကို ပြန်လည်ပေးပို့ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၉) အရ အရေးယူခြင်း ခံရနိုင်ဖွယ်ရှိပါကြောင်း ကြိုတင်အသိပေးလိုပါသည်။

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

အပိုင်း (ခ) စာရင်းကိုက်ညီမှုပြုလုပ်မည့် ပမာဏနှင့် ပတ်သက်သည့် ရှင်းလင်းချက်(များ)			
စဉ်	အကြောင်းအရာ	----- ရုံးမှ ပြင်ဆင်စည်းကြပ်မှုအတွက်ရှင်းလင်းချက်	အခွန်ထမ်းမှ သဘောတူညီမှုမရှိပါက မည်သည့်အတွက်သဘောတူညီမှုမရှိကြောင်း ရှင်းလင်းချက် (သဘောတူညီပါက ဖြည့်စွက်ရန်မလိုပါ)
(၁)	(၂)	(၃)	(၄)
၁			
၂			
၃			
၄			
၅			

(အပိုင်း ဂ) ပြင်ဆင်စည်းကြပ်မှုအရ အခွန်ထမ်းမှ ထပ်မံပေးဆောင်ရမည့်အခွန်/(အခွန်ထမ်းမှ ပိုမိုပေးဆောင်ထားသည့် အခွန်) တွက်ချက်မှု		
စဉ်	အကြောင်းအရာ	ပမာဏ
၁	စုစုပေါင်းစာရင်းညှိနှိုင်းမည့်ပမာဏ	
၂	----- ရက်စွဲပါ ----- ဘဏ္ဍာနှစ်အတွက် ဝင်ငွေ ကြေညာလွှာဖြင့်တင်ပြထားသော စုစုပေါင်း အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ/ (အရှုံး)	
၃	သက်သာခွင့်များ မနုတ်ပယ်မီ ပြင်ဆင်စည်းကြပ်မှုအရ စုစုပေါင်းအခွန် စည်းကြပ်ထိုက်သည့် ဝင်ငွေ/ (အရှုံး)	
၄	ယခင်ဝင်ငွေနှစ်များမှသယ်ယူလာသောအရှုံးကိုဖြည့်ပါ။ (ကြေညာလွှာတွင် ခုနှစ်ခွဲခြင်း မရှိသည့် အရှုံးများ ကိုဖြည့်စွက်ရန် ဖြစ်သည်။)	
	(က) ၂၀ - ၂၀ ဝင်ငွေနှစ်မှ အသုံးပြုရသေးသည့် သယ်ယူလာသော အရှုံး ကို ဖြည့်ပါ။	
	(ခ) ၂၀ - ၂၀ ဝင်ငွေနှစ်မှ အသုံးပြုရသေးသည့် သယ်ယူလာသော	

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

	အရှုံးကိုဖြည့်ပါ။	
	(ဂ) ၂၀ - ၂၀ ဝင်ငွေနှစ်မှ အသုံးမပြုရသေးသည့် သယ်ယူလာသော အရှုံးကိုဖြည့်ပါ။	
	(ဃ) MIC ခွင့်ပြုမိန့် (သို့) အခြားအထောက်အထားများအရ ခွင့်ပြုထားသည့် ၂၀-၂၀ ဝင်ငွေနှစ်မတိုင်မီက အသုံးမပြုရသေးသည့် သယ်ယူလာသောအရှုံးကို ဖြည့်ပါ။	
	(င) စုစုပေါင်းသယ်ယူလာသောအရှုံး	
၅	MIC ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်း အသားတင် ဝင်ငွေ/(အရှုံး) { အလျားကွက် ၃- ၄(င) }	
၆	မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ကင်းလွတ်ခွင့်အရ အခွန်ကင်းလွတ်ခွင့် ပေးသည့် ဝင်ငွေပမာဏ။	
၇	MIC ကင်းလွတ်ခွင့်ပေးသည့် ဝင်ငွေ နုတ်ပယ်ပြီး သက်သာခွင့်များ မနုတ်မီ စုစုပေါင်းအသားတင်ဝင်ငွေ (အလျားကွက် ၅ -၆)	
၈	နိုင်ငံတော်က ရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) တို့အရ အခွန်ကင်းလွတ်ခွင့် ပေးသည့် ဝင်ငွေပမာဏ	
၉	နိုင်ငံတော်ကရယူဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (Concessional Loan) တို့အရ အခွန်ကင်းလွတ်ခွင့် ပေးသည့် ဝင်ငွေ နုတ်ပယ်ပြီး သက်သာခွင့်များ မနုတ်မီ စုစုပေါင်း အသားတင်ဝင်ငွေ (အလျားကွက် ၇-၈)	
၁၀	အခြေခံသက်သာခွင့် - သမဝါယမအသင်းများအတွက်သာ	
၁၁	လှူဒါန်းငွေ မနုတ်ပယ်မီ စုစုပေါင်း အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ/ (အရှုံး) (အလျားကွက် ၉-၁၀)	
၁၂	ထည့်ဝင်ခဲ့သော လှူဒါန်းငွေများ (လှူဒါန်းငွေမနုတ်မီ အခွန်စည်းကြပ်ထိုက်သော ဝင်ငွေ၏ ၂၅% အထိသာကန့်သတ်ခွင့်ပြုထားသည်)	
၁၃	ပြင်ဆင်စည်းကြပ်မှုအရစုစုပေါင်းအခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ/(အရှုံး) (အလျားကွက် ၁၁-၁၂)	
၁၄	ပြင်ဆင်စည်းကြပ်မှုအရအခွန်ပမာဏ (အလျားကွက် ၁၃ X အခွန်ရာခိုင်နှုန်း) သို့မဟုတ် (အလျားကွက် ၃ X အခွန်ရာခိုင်နှုန်း)	
၁၅	----- ရက်စွဲပါ ----- ဘဏ္ဍာနှစ် အတွက် ဝင်ငွေကြေညာလွှာဖြင့်တင်ပြထားသော ကျသင့်အခွန်	

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

၁၆	ပြင်ဆင်စည်းကြပ်မှုအရ တိုးလာသော/ (လျော့သွားသော) အခွန် (အလျားကွက် ၁၄-၁၅)	
၁၇	စိစစ်တွေ့ရှိချက်အရ ကြိုတင်အခွန်ပမာဏ	
၁၈	----- ရက်စွဲပါ -----ဘဏ္ဍာနှစ် အတွက် ဝင်ငွေ ကြေညာလွှာဖြင့်တင်ပြထားသော စုစုပေါင်းကြိုတင်ခွန်ပမာဏ	
၁၉	အခွန်ထမ်းမှ ထပ်မံပေးဆောင်ရမည့် အခွန် / (အခွန်ထမ်းကိုထပ်မံခွင့်ပြု ပေးရမည့် ကြိုတင်အခွန်) (အလျားကွက် ၁၈-၁၇)	
၂၀	ဒဏ်ကြေးငွေ	
၂၁	အတိုး	
၂၂	အခွန်ထမ်းမှထပ်မံပေးဆောင်ရမည့် အခွန်စုစုပေါင်း/ (အခွန်ထမ်းမှ ပိုမို ပေးဆောင်ထားသည့်အခွန်) [အလျားကွက် (၁၆+၁၉+၂၀+၂၁)]	

သတိပြုရန်။

- ဤအသိပေးလွှာပါ တွက်ချက်မှုများမှာ ပြင်ဆင်စည်းကြပ်မှုအရ လူကြီးမင်း ထပ်မံပေးဆောင်ရမည့်အခွန်/ (ပိုမိုပေးဆောင်ထားသည့်အခွန်) ကို တွက်ချက်ပေးထားခြင်းဖြစ်ပါသည်။ အခွန်စည်းကြပ်တောင်းခံလွှာမဟုတ်သည့်အတွက် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန်တင်ပြ၍ မရကြောင်းကို အသိပေးအပ်ပါသည်။
- ဤအသိပေးလွှာအပိုင်း (ဂ) ပါ တွက်ချက်မှုများနှင့် စပ်လျဉ်း၍ တင်ပြလိုသည်များရှိပါက ကုမ္ပဏီနာမည်ပါစာရွက် (Company Letter Head) ဖြင့် တင်ပြနိုင်ပါသည်။

၂၃။ အခွန်ရုံးမှလက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။

အသိပေးလွှာပြုစုသူလက်မှတ် အမည်- ရာထူး- ရုံး/ဌာနစု- ရက်စွဲ-	 ရုံးတံဆိပ်	ကြီးကြပ်သူလက်မှတ် အမည်- ရာထူး- ရုံး/ဌာနစု- ရက်စွဲ-
---	--	--

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့် ပမာဏနှင့် ရှင်းလင်းချက်များအသိပေးလွှာ

၂၄။ ဖတ်ရှုသိရှိပါကြောင်းလက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။ ကုမ္ပဏီ/ လုပ်ငန်း၏ တာဝန်ရှိသူကိုယ်တိုင် သို့မဟုတ် တရားဝင် ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။

လက်မှတ်	-
အမည်	-
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-	
ရာထူး	-
ဖုန်း၊ e-mail၊ လိပ်စာ	-
ရက်စွဲ	-